

1 - "My community will soon grow stronger because I follow all of the COVID-19 prevention tips."

၁- "ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အချက်များအားလုံးကို ကျွန်ုပ် လိုက်နာဖြစ်တာကြောင့် ကျွန်ုပ်ရဲ့ လူမှုအသိုင်းအဝိုင်းက မကြာခင် ပိုမိုအင်အားကောင်းလာပါလိမ့်မယ်။"

2 - "I wash my hands often and make sure my kids wash their hands often to reduce the spread of COVID-19."

၂- "ကိုဗစ်-၁၉ ပျံ့နှံ့မှုကို လျော့ချဖို့ ကျွန်ုပ်နဲ့ ကလေးတွေက မကြာခဏ လက်ဆေးပါတယ်။"

3 - "I stay home when I'm sick and isolate myself from my family because I don't want them to get sick."

၃- "ကျွန်ုပ်နေမကောင်းသည့်အခါ အိမ်မှာနေပြီး မိသားစုတွေကို အဖျားမကူးအောင် သီးခြားနေပါတယ်။"

4 - "My family and friends wear masks to protect vulnerable people like my grandparents and friends with diabetes."

၄- "ကျွန်ုပ်၏ အဖိုးအဖွားများနှင့် ဆီးချိုရောဂါရှိသည့် သူငယ်ချင်းများကို ကာကွယ်ဖို့ ကျွန်ုပ်နှင့် ကျွန်ုပ် မိသားစုက နှာခေါင်းစည်းကို ဝတ်ဆင်ပါတယ်။"

5 - "My family and friends social distance to reduce the spread of COVID-19."

၅- "ကိုဗစ်-၁၉ ကျွန်ုပ်၏ မိသားစုနှင့် သူငယ်ချင်းတွေက လူမှုအကွာအဝေးကို လိုက်နာပါတယ်။"

6 - Staying safe and healthy with COVID-19 in our lives

၆- ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာ လုံခြုံစွာ နေထိုင်ခြင်း

7 - Safer at Home Best Practices While Out

၇- အိမ်တွင် အလုံခြုံဆုံးနေပြီး အပြင်ထွက်လျှင် မှန်ကန်သော အလေ့အကျင့်များ ကျင့်သုံးပါ